

儿: ယောင်လို့ပြောမိတာပါ။ ~ မနေပါနှင့်။ 无意讲出的话, 不要抓住不放。

- စကားကျိုး နှု၊ <Z-g-gyo> (罕)有错误或纰漏的话
- စကားကျစ်လစ် က၊ <Z-ga: kyit lit> 语言精炼, 语言紧凑
- စကားကြီး နှု၊ <Z-g-gyi: / z-ga: gyi> ①(罕)大话, 大道理 ②【植】卡达蒙(豆寇属, 姜科植物) Amomum Subluatum

စကားကြီးစကား ကျယ် နှု၊ <Z-g-gyi: z-g-gye> ①雅语, 大话, 大道理 ②与自己年龄或地位不相称的大话: ဤသူငယ်သည်အသက်အရွယ်နှင့်မလိုက်အောင် ~ ပြောတတ်သည်။ 这孩子会讲大人话, 简直和他年龄不相称。

စကားကြီးဆယ်မျိုး နှု၊ <Z-g-gyi: hse myo> 讲话的技巧十则, 也称 စကားကြီးဆယ်ခွန်း။ ① ရေကူးညာတင်ပြောနည်း ② ကောက်ပင်ရိတ်လှီးပြောနည်း ③ ရေစီးပေါင်ဆန်ပြောနည်း ④ အိုးတန်ဆန်ခပ်ပြောနည်း ⑤ ဆီပွတ်ကျည်ပွေပြောနည်း ⑥ ဆင်ဂွေ့ ရန်ရွှောင်ပြောနည်း ⑦ တောင်သူယာခုတ်ပြောနည်း ⑧ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း ⑨ ရေစစ်ကရားပြောနည်း ⑩ ခက်တင်မောင်းနှင်းပြောနည်း

စကားကြော နှု၊ <Z-g-gyaw> 话头, 话茬儿: ပြန်ဆက်စမ်းပါအုံးဟာ။ ~ ပြတ်သွားပါအုံးမယ်။ 请继续讲下去, 要不然话头就断了。 / ခင်ဗျားကလဲ ~ ရှည်လိုက်တာဗျာ။ 你这个人真罗嗦。

စကားကြို နှု၊ <Z-g-gyo> (罕)交代在先之言, 事先讲明的话

စကားကြောင်းလမ်း က၊ <Z-ga: kyaun: lan> 接洽, 交涉, 商议: ထိမ်းမြားမင်္ဂလာပြုရန် ~ သည်။ 商量婚事, 定亲。

စကားကြိမ်း နှု၊ <Z-g-gyei> (双方对抗时讲的)吓唬对方的话

စကားကျံ က၊ <Z-ga: gyun> 失言, 说话过头: ကြမ်းကျံလျှင်နုတ်၍ရသည်။ ~ လျှင်နုတ်၍မရ။ 脚陷进了地板可以拔出来, 说话过了头就不好改了。

စကားကြင်း နှု၊ <Z-g-gywin> 未说完的话: သူ့စကားပြောသည့်အခါ ~ ကလေးဖြင့်ပြောတတ်သည်။ 他讲话时经常是半吞半吐的。

စကားကြွယ် က၊ <Z-ga: kywe> 健谈, 有口才: ယောကြာသား ~ ။ (缅甸人认为)星期五生的人健谈。 / ရွှေနေပီပီ ~ လှပေသည်။ 不愧为律师, 口才很好。 / ~ ခြင်းထက်အလုပ်ထယ်ခြင်းကကောင်း၏။ 多说不如多干。

စကားခေါ် I က၊ <Z-ga: khaw> 念央儿, (用话)试探: ဥက္ကဋ္ဌလုပ်ချင်လွန်းလို့ ~ နေပေမဲ့ဘယ်သူကမှအဆိုမတင်ကြပေ။ 尽管他一再暗示很想当主席, 但谁也不提他。 II နှု၊ <Z-g-khaw> 暗示的话, 念央儿的话

စကားခံ က၊ <Z-ga: khan> 事先说明利害, 有言在先: ဝယ်လို့ရမှပိုပေးမယ်လို့ကျနော် ~ လိုက်တယ်။ 我有言在先, 要是买到才给你寄去。 / ~ ပါရစေဒီအကြောင်းတွေကိုမပေါက်ကြား

ပါစေနဲ့။ 我得先说明, 这件事千万别张扬出去。

စကားခင်း က၊ <Z-ga: khin> 提起……话题 (让对方思考或交谈)

စကားချီ က၊ <Z-ga: khyi> 以…作为开场白: ~ ကတည်းက လွဲလိုက်တာနိဂုံးသာချုပ်တော့တယ်မှားတုန်းပဲ။ 一开头讲就错, 到最后还是错。

စကားချိုး နှု၊ <Z-g-khyi> 序, 序文, 序言, 绪论, 引言, 前言: ~ ရေးသည်။ 写序言。

စကားချူ က၊ <Z-ga: khyu> = စကားနှိုက်

စကားချေစကားတင် နှု၊ <Z-g-khyei z-g-din> 争辩, 辩论, 申辩: တရားသူကြီးသည်ရှေ့နေနှစ်ဦး၏ ~ ကိုကြားနာနေသည်။ 法官听取双方律师的辩论。

စကားချပ် I က၊ <Z-ga: khyat> 附加注解, 附带说明 (书面) II နှု၊ <Z-g-khyat> 附注, 插入语, 旁白

စကားချွန်း နှု၊ <Z-ga: khyun> (贬) 暗示语, 双关语: ~ ကုလေးနှင့်ပြောသည်။ 以话暗示。

စကားစ I က၊ <Z-ga: sa> ①开始讲话, 开腔, 开口 ②讲开场白 II နှု၊ <Z-g-za> ①话题: ~ ရှာ၍ဆုံးမသည်။ 找个话题来进行教育。 ③尚未说完的话 ③(讲话的) 开端

စကားစပစ် က၊ <Z-g-za' pyit> 暗示, 示意, 试探: သမီးရှင်က သဘောတူမတူကိုလည်း ~ ကြည့်ပါဦး။ 你还得去打听一下女方家长是否同意。

စကားစပြည် နှု၊ <Z-ga: s-myi> ①谈话, 闲谈, 聊天: ~ ပြောနေကြသည်။ 在闲谈。 ②案件

စကားစိ က၊ <Z-ga: si> = စကားတင်စိ:

စကားစု နှု၊ <Z-g-zu> 词组, 短语

စကားစောင့်စပ် က၊ <Z-ga: saun' zat> (古) 讥笑, 嘲讽

စကားစောင်း နှု၊ <Z-g-zaun> (罕) 冷嘲热讽的话, 风凉话: ~ ပစ်သည်။ 冷嘲热讽。

စကားစစ်ထိုး က၊ <Z-ga: sit hto> 舌战, 论战: ~ ပွဲ ဝှံ့ 辩论会

စကားစဉ် နှု၊ <Z-g-zin> ①常言, 俗语 ②连续说的话: ~ မပြတ်အောင်ပြောသည်။ 滔滔不绝地说。

စကားစပ် I နှု၊ <Z-g-zat> 内容相关连的话: ~ ကိုကြည့်၍အနက်အဓိပ္ပါယ်ဖော်ရသည်။ 得联系上下文解释意思。 II က၊ <Z-ga: sat> 正好提到: ~ မိလိုပြောရအုံးမယ်။ 说到…还得讲讲… / ~ ဝတ္ထု (古) 故事情节中寓有圣贤之道的小说, 如佛本生经

စကားစပ်မိစပ်ရာ နှု၊ <Z-ga: sat mi' sat ya> 漫无边际的话, 海阔天空的话: သူတို့တတွေ ~ ပြောနေကြ၏။ 他们一伙海阔天空地谈论着。

စကားစမ်း နှု၊ <Z-g-zan> (罕) 探询的话, 试探的话

စကားစိမ်း နှု၊ <Z-g-zein> = စကားစိမ်း

စကားစွန်း နှု၊ <Z-g-sun> (罕) 有毛病, 有缺点, 容易受人